

红尖晶石

- အညွှန်အသက် နှုး <a- nyan' a- thet> 快感, 惬意, 快意
- အညွှန် နှုး <a- nyan> 吵闹声, 喧闹声: ခေါင်းလောင်းသံ ~ မပြတ်။ 铃声不断。
- အညွှန် နှုး <a- nyet> 粉末, 齏粉, 细末: ~ ကြိတ်သည်။ 研成粉末。
- အညွှန်အညော့ နှုး <a-nyet a-nyaw> 细腻, 光滑
- အညွှန် နှုး <a-nyin> 温和, 柔和, 和悦, 轻柔
- အညွှန်အသာ ကဝါ <a- nyin a- tha> 温和, 柔和, 轻轻地
- အညွှန်: နှုး <a- nyin:> 【植】香灰莉
- အညွှန်အပျောင်း နှုး <a-nyin: a-pyaun:> 柔和的事物
- အညွှန်အပျောင်း နှုး <a- nyaun:> (筋骨)酸痛, 疲乏(尤指坐久后产生的疲劳感)
- အညွှန်အပျောင်းကိုင် ကါ <a- nyaun: kain> 由于四肢长久不活动而感到僵直酸疼
- အညွှန်အပျောင်းခံ ကါ <a- nyaun: khan> 受累
- အညွှန်အပျောင်းဆန့် ကါ <a- nyaun: hsan'> ①伸懒腰 ②(喻) 外一出旅行, 散心
- အညွှန်အပျောင်းထိုင် ကါ <a-nyaun: htain> (坐得)腰酸背痛, အုပ်ထိုင်ခိုက်ထိုင်သည် ~ ရသည်။ 缝纫工人老是一种姿势坐着。
- အညွှန်အပျောင်းဖြေ ကါ <a-nyaun: pyei> 解乏, 消除酸疼
- အညွှန်အပျောင်းဖြေအညွှန်ဖြေ ကဝါ <a- nyaun: byei a- nya byei> 解乏, 消乏: ~ လမ်းလျှောက်ကြသည်။ 散散步, 消除疲劳。
- အညွှန်အပျောင်းဖြေ ကါ <a- nyaun: phyei> 解乏
- အညွှန်အပျောင်းမိ ကါ <a- nyaun: mi'> 因长时间不活动身体感到疲乏
- အညွှန်အပျောင်းအညွှန် နှုး <a- nyaun: a-nya> 疲乏, 酸痛
- အညွှန်အညွှန် နှုး <a- nyit> ①污物, 脏物, 污秽 ②下流, 不道德, 卑鄙
- အညွှန်အညွှန်အညွှန် နှုး <a- nyit daw: dha'> 浮渣, 废渣, 污物
- အညွှန်အညွှန်အညွှန် နှုး <a-nyit a-kyu'> ①污垢, 污秽 ②不道德的行为
- အညွှန်အညွှန်အညွှန် နှုး <a- nyit a- kyei:> ①污垢 ②粪便 ③脏物, 污秽
- အညွှန်အညွှန်အညွှန် နှုး <a- nyit a- nyan:> 污秽, 下流, 黄色, 色情: ~ အသားပေးဇာတ်လမ်း 黄色的剧情
- အညွှန်အညွှန်အညွှန် နှုး <a- nyit a- tei> 污垢, 污秽
- အညွှန်အညွှန်အညွှန် ကဝါ <a- nyut a- nu:> 衷心地, 由衷地
- အညွှန်အညွှန် နှုး <a- nyun'> ①嫩芽, 嫩枝, 萌芽, 幼芽 ②(喻) 萌芽状态的事物, 新芽, 新星, 新生事物 ③精华, 高级品: သူတို့ကချမ်းသာတဲ့လူတွေဆိုတော့သုံးသမျှပစ္စည်းတွေဟာ ~ တွေချည်းပဲ။ 他们是有钱人, 所用之物都是上等的。④利息 ⑤(占卜)属于生辰第二天的字母(譬如生日是星期二则指与星期三有关的字母 ဝါရါလါဝါ)

- အညွှန်ကျိုး ကါ <a-nyun' kyo:> 被糟塌, 被蹂躏, 希望和前途毁了
- အညွှန်နူး ကါ <a-nyun' khu:> ①(喻) 敲骨吸髓, 剥削别人: ဆင်းရဲသားများ၏လုပ်အားကို ~ ရှိစည်းစိမ်နေကြသူများဖြစ်ကြ၏။ 剥削穷人养肥自己的人。②(喻) 精选最佳者
- အညွှန်ချိုး ကါ <a-nyun' khyo:> (喻) 蹂躏, 糟塌, 摧残, 葬送前途
- အညွှန်တလူလူ ကဝါ <a-nyun' t-lu lu> ①生机盎然: ပန်းပင်တွေ ~ ဖြစ်နေပြီ။ 花长出了许多新芽。②(喻) 生气勃勃, 朝气蓬勃, 生机盎然: လူငယ်များ ~ နှင့်ဖြစ်နေကြသည်။ 青年人朝气蓬勃。/ စက်မှုလုပ်ငန်းတစ်ခုလုံးမှာ ~ ဖွံ့ဖြိုးတိုးတက်လာပေသည်။ 整个工业蓬勃发展。
- အညွှန်တုံး ကါ <a-nyun' tòn:> (喻) 前途已葬送: ~ တဲ့လူ 再也没有前途的人
- အညွှန်တက် ကါ <a- nyun' tet> ①(喻) 发展: အရပ်ကိုစွန့်မှ ~ ရသည်။ (成) 只有离开家乡才有出息。②添枝加叶 ③托词, 辩解, 争辩: ဆရာပြောတဲ့အတိုင်းပဲလုပ်ပါ ~ မနေပါနဲ့။ 就按老师说的去干别多嘴了。
- အညွှန်တင် ကါ <a- nyun' tin> (说话) 占便宜
- အညွှန်ထွက် ကါ <a- nyun' htwet> 发芽, 萌芽
- အညွှန်နံ နှုး <a- nyun' nan> 缅甸人命名时用的生日第二天所属的字母 (参见 အညွှန် ⑤)
- အညွှန်ပေါက် ကါ <a- nyun' paut> 发芽, 萌芽, 萌发
- အညွှန်ပူး နှုး <a- nyun' phu:> 幼芽, 蓓蕾
- အညွှန်လူ ကါ <a-nyun' lu> ①发芽 ②(喻) 发迹: သူတို့၏ဘဝကတော့ ~ လာနိုင်ပါပြီ။ 他们的生活好起来了。
- အညွှန်လောင်း နှုး <a- nyun' laun:> 【植】胚芽
- အညွှန်အခက် နှုး <a- nyun' a- khet> 嫩枝
- အညွှန်အညွှန်အညွှန် နှုး <a- nyun' a- hnyaut> 幼芽, 嫩芽
- အညွှန်အတိုး နှုး <a- nyun' a- to:> 利息
- အညွှန်အတက် နှုး <a- nyun' a- tet> 嫩芽, 幼芽
- အညွှန်အဖူး နှုး <a- nyun' a- phu:> ①嫩芽 ②精华 ③(喻) 新星, 有发展前途的人
- အညွှန်အညွှန်အညွှန် နှုး <a- nyun' a- thun:> 顶端, 高峰, 绝顶
- အညွှန်အညွှန် နှုး <a-hnya> ①花蒂, 果蒂, 叶柄: ~ တံ 叶柄, 花梗 ②(物品的) 把柄 ③(事物的) 关键 ④同情, 体谅
- အညွှန်အညွှန်အညွှန် ကါ <a- hnya lwe> ①心软, 容易受人影响 ②在爱情上轻易许情 ③(花朵、果实) 容易掉落
- အညွှန်အတော နှုး <a-hnya a-ta> 怜惜, 怜悯, 体谅, 体贴, 替人着想: ~ ကင်းသောလူ 缺乏同情心的人 / ~ မရှိ။ 不留情面。
- အညွှန်အတယ် နှုး <a- hnya a- twe> (罕) = အညွှန်အတော
- အညွှန်အညွှန် နှုး <a- hnyi'> ①协调, 调整, 调(弦) ②粘液 ③(铜) 锈, 污秽, 污垢 ④点燃: မီး ~ လွယ်အောင်ရေခဲနံနံဆွတ်ထား